



FIRST MYANMAR INVESTMENT CO., LTD.

YSX Code 00001

The Campus

1 Office Park, Rain Tree Drive

Pun Hlaing Estate, Hlaing Thayar Township

Yangon 11401, Myanmar

Tel: (01) 3687766

www.fmi.com.mm

သတင်းထုတ်ပြန်ချက်

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၁) ရက်နေ့တွင်ထုတ်ပြန်ရန်

**FMI ကုမ္ပဏီသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍတွင် အထူးပြုရင်းနှီးမြှုပ်နှံမည့်
စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခု၌ အဓိကဦးဆောင်သူတစ်ဦးဖြစ်လာခြင်း**

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်၊ ရန်ကုန်မြို့။ ဖတ်(စ်)မြန်မာအင်ဗက်(စ်)မန့်(စ်)ကုမ္ပဏီလီမိတက် (FMI) သည် ၎င်းနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီများဖြစ်သည့် Yoma Strategic Holdings (YSH) နှင့် Exemplary Venture Ltd. (EVL) တို့နှင့်အတူ ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် MM Myanmar Pte. Ltd. ရှိ ၎င်းတို့အားလုံး၏ ရှယ်ယာထည့်ဝင်ပိုင်ဆိုင်မှုများကို စင်ကာပူစတော့အိတ်ချိန်းဝင် ကုမ္ပဏီ SHC Capital Asia Ltd. (SHC) သို့ လွှဲပြောင်းသွားမည် ဖြစ်ပါသည်။ အဆိုပါလွှဲပြောင်းပေးမှုအတွက် FMI ကုမ္ပဏီ၊ YSH ၏ ရာနှုန်းပြည့်ပိုင် လက်အောက်ခံကုမ္ပဏီ Yoma Strategic Investments Ltd. နှင့် EVL ကုမ္ပဏီများသို့ SHC Capital Asia Ltd. ကို (၈၅.၈)% ပိုင်ဆိုင်မည့် သာမန်အစုရှယ်ယာသစ်များ ထုတ်ဝေပေးခြင်းဖြင့် ပေးချေသွားမည် ဖြစ်ပါသည်။ သို့ဖြစ်၍ FMI ကုမ္ပဏီသည် SHC ၏ ၁၃.၆% ကို ပိုင်ဆိုင်လာမည်ဖြစ်သည့်အပြင် ရှယ်ယာလွှဲပြောင်းမှုများ ပြီးစီးချိန် တွင် SHC ကို "Memories Group Limited" (Memories Group) အဖြစ် အမည်ပြောင်းလဲသတ်မှတ်မည်ဖြစ်သည်။

အထက်ပါရှယ်ယာလွှဲပြောင်းမှု ကိစ္စရပ်များပြီးစီးပြီးနောက် Memories Group သည် စင်ကာပူစတော့အိတ်ချိန်းရှိ Catalist Board တွင် စာရင်းဝင်နိုင်ရန် အများပြည်သူများထံသို့ သတ်မှတ်ချက်အတိုင်း အစုရှယ်ယာအသစ်များ ထုတ်ဝေရောင်းချသွားရမည် ဖြစ်ပါသည်။ အဆိုပါရှယ်ယာအသစ်များကို အများပြည်သူသို့ ထုတ်ဝေရောင်းချပြီးချိန် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၅)ရက်နေ့တွင် Memories Group သည် စင်ကာပူ စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီဖြစ်လာမည်ဖြစ်သည်။ Memories Group ၏ ကနဦးလုပ်ငန်းများတွင် Balloons over Bagan နှင့် Balloons over Inlei Pun Hlaing Lodge ဟိုတယ်၊ Hpa An Lodge ဟိုတယ်၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အဆောက်အအုံတစ်ခုနှင့် Asia Holiday လုပ်ငန်းများ ပါဝင်မည် ဖြစ်ပါသည်။

Memories Group ၏ စီမံခန့်ခွဲရေးအဖွဲ့အား ဥက္ကဋ္ဌ ဦးသိမ်းဝေ (ခ) Mr. Serge Pun ၊ အမှုဆောင်အရာရှိချုပ် Mr. Michel Novatin နှင့် လုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် Mr. Jean Michel Romon တို့ ဦးဆောင်သွားမည် ဖြစ်သည်။

အဆိုပါဆောင်ရွက်မှုအတွက် ဦးသိမ်းဝေ၏ မှတ်ချက်အဖြစ် "မြန်မာပြည်အတွက် အလွန်တရာမှ မှတ်ကျောက်တင်နိုင်မည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း ၊ မြန်မာကုမ္ပဏီ တစ်ခုအနေဖြင့် ယခုကဲ့သို့ ပြည်ပနိုင်ငံ စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီတစ်ခုတွင် ရင်းနှီးမြှုပ်နှံမှုမက ယင်းကုမ္ပဏီ၏ အရေးကြီးသော အခန်းကဏ္ဍများတွင် တာဝန်ယူဆောင်ရွက်ရခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည်ကို ယုံကြည်ကြောင်း၊ ဤကဲ့သို့ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများထပ်မံဝင်ရောက်လာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း" ပြောကြားခဲ့ပါ သည်။

အာရှနှင့် ဥရောပဒေသ နှစ်ခုစလုံးရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများတွင် အတွေ့အကြုံများစွာရှိသော CEO ဖြစ်သူ Mr. Michel Novatin က "Memories Group သည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း၏ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်လာစေရန် ရည်ရွယ်ချက်ကြီးမားစွာထားရှိကြောင်း၊ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း တိုးတက်ရေးအလားအလာရှိသည့် နေရာဒေသများစွာရှိကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံများနှင့်မတူ တမူထူးခြားသော သဘာဝအလှတရားများ၊ ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှု အစဉ်အလာများအား ကြည့်ရှုခံစားနိုင်ကြောင်း၊ မြန်မာပြည်သူများ၏ ဧည့်ဝတ်ကျေပွန်မှုနှင့် ရိုးရှင်းစွာနေထိုင်မှု ပြယုဂ်များသည် ကမ္ဘာလှည့်ခရီးသွားများ၏ ဆွဲဆောင်မှု တစ်ရပ်ဖြစ်ကြောင်း" မှတ်ချက်ပြုပါသည်။

Memories Group ၏ COO ဖြစ်သူ Mr. Jean Michel Romon က "မြန်မာနိုင်ငံကဲ့သို့ ကမ်းရိုးတန်း ရှည်လျားသော ဒေသတွင်းနိုင်ငံမရှိကြောင်း၊ မြန်မာနိုင်ငံသည် ၎င်း၏အိမ်နီးချင်းနိုင်ငံများထက် ခရီးသွားနေရာဒေသ ပိုမိုပိုင်ဆိုင်ထားကြောင်း၊ ပင်လယ်ထဲတွင် ရေပေါ်လျှောစီးခြင်း၊ ကမ်းခြေတွင် အပန်းဖြေအနားယူနိုင်ခြင်း၊ တောတွင်းခြေလျင်ခရီးကြမ်း သွားနိုင်ခြင်း စသည်တို့ကို တစ်နိုင်ငံတည်းမှာ ဆောင်ရွက်နိုင်ခြင်းမှာ အခြားနိုင်ငံများနှင့်မတူ တမူထူးခြားစွာ တွေ့ကြုံခံစားနိုင်သော အရာများဖြစ်ကြောင်း၊ ကျွန်တော်တို့အနေဖြင့် ခရီးသွားပြည်သူများအား အတွေ့အကြုံအသစ်များအား မျှဝေခံစား စေလိုကြောင်း " ပြောကြားခဲ့ပါသည်။

FMI အကြောင်း

ဖတ်(စ်)မြန်မာအင်ဗက်(စ်)မင်း(စ်) ကုမ္ပဏီလီမိတက် (FMI) သည် အစုရှယ်ယာဝင် (၈,၀၀၀)ကျော် ရှိသော မြန်မာနိုင်ငံ၏ အကြီးဆုံး အများနှင့်သက်ဆိုင်သော ကုမ္ပဏီများထဲမှ ကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၉၉၂ ခုနှစ်၊ ကုမ္ပဏီ စတည်ထောင်ချိန်မှစ၍ အမြတ်အစွန်းရရှိမှုနှင့် အမြတ်ဝေခွဲပေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက် ခဲ့သော ကုမ္ပဏီဖြစ်ပါသည်။ FMI သည် လက်ရှိတွင် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုကဏ္ဍ၊ အိမ်ရာဖော်ထုတ် တည်ဆောက်ရေးကဏ္ဍနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ စသည့် "မဏ္ဍိုင်သုံးရပ်" တွင် မဟာဗျူဟာကျ ရင်းနှီး မြှုပ်နှံထားပါသည်။ FMI သည် ၂၀၁၆ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင် သော ပထမဆုံးကုမ္ပဏီ ဖြစ်လာခဲ့ပါသည်။

ဆက်သွယ်မေးမြန်းရန်

Analyst Contact: Khant Zaw Maw @ Henry (henrymaw@fmi.com.mm)

Media Contact: Aung Myo @ Andy (andymyo@fmi.com.mm)

Tel: 01-3687766